

大吉, 万事亨通: ဒီလူကသူ့ငှာနမှာ ~ ဖြစ်တယ်။ 他在他们机关事事都很如意。

ခေါင်းဝန် နှ၊ <gaun: wun> 顶在头上搬运的货物
ခေါင်းသက် နှ၊ <khaun: dhet> 树洞; 木料上的自然形成的洞(孔)

ခေါင်းသွင်း က၊ <khaun: thwin> 入殓, 装殓
ခေါင်းအကြီး နှ၊ <gaun: a-kyi> 首领, 头领
ခေါင်းအေး က၊ <gaun: ei> 无忧无虑, 安心, 省心: ကလေးတွေအလုပ်ကိုယ်ပိုနဲ့ဖြစ်နေတော့မိဘများ ~ တာပေါ့။ 孩子们都有工作了, 做父母的自然省心喽!

ခေါင်းအုံး I နှ၊ <gaun: on> 枕头 II က၊ <gaun: on> 枕
ခေါင်းအုံးစွပ် နှ၊ <gaun: on: zut> 枕头套
ခေါင်းအုံးခိုက်ပွဲ နှ၊ <gaun: on: yait pwe> 一种体育比赛项目, 双方都骑在竹竿上用枕头互击对方, 将对手打落者获胜。

ခေါင်းအုန် က၊ <gaun: on> 头脑发沉, 头昏脑胀
ခေါင်းဦး နှ၊ <gaun: u> (罕)上首, 床头

ခိုင် I က၊ <khain> 坚固, 坚实, 巩固, 牢固, 坚韧: ဝိတ် ~ တယ်။ 意志坚强。 / ဒီကုလားထိုင် ~ တယ်။ 这把椅子坚固。 II နှ၊ <khain> (合)成串的东西: ပန်းသီပန်း ~ 花束, 成串的花儿 III မ၊ <khain> ① 因, 枝, 串, ဝေပျစ်သီးတ ~ 一串葡萄 ② 份, 成: ဆယ်ခိုင်တခိုင် 十分之一, 一成

ခိုင်ကျည် က၊ <khain kyi> (古)巩固, 坚固
ခိုင်ကျန်း က၊ <khain kyan> 巩固, 坚固
ခိုင်ကြေး နှ၊ <khain gyei> 征税人从所征收的税款中按比例得到的酬金

ခိုင်ကြံ့ က၊ <khain kyan> 巩固, 坚固, 牢固
ခိုင်ခံ့ က၊ <khain gan> 结实, 牢靠, 牢固: ဝိပွားရေးအခြေခံအုတ်မြစ် ~ သည်။ 经济基础牢固。

ခိုင်ငွေ နှ၊ <khain ngwei> = ခိုင်ကြေး
ခိုင်ခေး နှ၊ <khain za> 从所征税款中按比例获得酬金的征税人

ခိုင်ဖြိုး က၊ <khain pyhi> (古)丰富, 丰满, 强壮
ခိုင်မာ က၊ <khain ma> ① 坚固, 巩固, 坚定: ဝိတ် ~ တယ်။ 意志坚强。 ② 可靠, 牢靠: ဒီသတင်း ~ သလား။ 这消息可靠吗?

ခိုင်မျှင် က၊ <khain myin> (古)迟延, 迟缓
ခိုင်မျှင်း က၊ <khain myin> = ခိုင်မျှင်
ခိုင်မြဲ က၊ <khain mye> 巩固, 牢固, 坚固: ချစ်ကြည်ရေး ~ ပါပေ။ 愿友谊万古长青! / ~ စွာယုံကြည်၏။ 坚信。

ခိုင်စေ့ပတာရာ(ပျံစေ့) နှ၊ <khain raw' p-t- ra (myo: zin)> [英 chiroptera] 【动】翼手目

ခိုင်လုံ က၊ <khain lon> ① 富足, 富裕: ပစ္စည်းဥစ္စာ ~ သည်။

财物富足。 ② 确实, 确凿, 可靠 အထောက်အထား ~ တယ်။ 证据确凿。 / ~ သောသတင်း: 可靠的消息

ခိုင်း I က၊ <khain> ① 使唤, 叫……去干……, 支使, လုပ်စေချင်လျှင်ကျွန်တော့်ကို ~ ပါ။ 有事就叫我干吧! ② 接近; 相连接: ကျော ~ နှံစပ်နယ်ချင်းစပ်၏။ 山水相连。 ③ 比较, 比喻: ပုံ ~ ပြီးရှင်းပြတယ်။ 举例说明。 ④ 依仗, 依靠 ⑤ (撑船或划船) 离岸 II ကတူ၊ <khain> 叫(……去干): သူ့ကိုတာသားပြန် ~ ပါ။ 叫他翻译吧! / သူ့ကိုမယ် ~ နဲ့။ 别叫他去买!

ခိုင်းစေ က၊ <khain: sei> 使唤
ခိုင်းညှို က၊ <khain: hnyi> 比较, 比喻

ခိုင်းတိုင်းကျားတား က၊ <khain: dain: kya: da> 不尊重, 紊乱, 乱七八糟

ခိုင်းတိုင်းကျန်းတန်း က၊ <khain: dain: kyan: dan> = ခိုင်းတိုင်းကျားတား

ခိုင်းတောက် I က၊ <khain: htaut> 较量 II နှ၊ <khain: daut> 对手, 较量

ခိုင်းနှား နှ၊ <khain: nwa> 耕牛, 役牛
ခိုင်းနှိုင်း က၊ <khain: hnain> 比喻: ကောက်ကျစ်သူကိုမြေခွေးနှိုင်း ~ ၏။ 把狡猾的人比作狐狸。

ခိုင်းပယ် က၊ <khain: pe> (书)使唤
ခိုင်းဖတ် နှ၊ <khain: bat> (方)任人役使的人, 任人使唤的人: သူတကာ၏ ~ ဆပ်ပြင်အသက်ပေးခဲ့ရ၏။ 靠供别人使唤糊口。

ခိုင်းမက် က၊ <khain: met> 转动船舵
ခိုင်းမျှင် က၊ <khain: myin> = ခိုင်မျှင်

ခိုင်းမျှင်း က၊ <khain: myin> = ခိုင်မျှင်
ခဲစ် မသ၊ <khit> 嘻嘻(笑声): ~ ကနဲရယ်လိုက်သည်။ 扑哧一笑。

ခိုခွာသက နှ၊ <kheit da da' th-ka> [巴]十一岁至二十岁 喜欢玩耍的青少年时期

ခဲစ် နှ၊ <khan> [巴]部分
ခဲစ်သိမ် နှ၊ <khan da' thein> [巴]戒坛

ခဲစ်: နှ၊ <khan> [巴] ① 段落, 章节 ② 部分

ခတ် I က၊ <khat> ① 捶, 打, 敲: မောင်း ~ သည်။ 敲锣。 / တူဖြင့် ~ သည်။ 用锤敲打。 / ကြိမ်လုံးနှင့်ဒဏ်တထောင် ~ ရိုက်စေ။ 责令鞭笞一千。 / ရင်ကို ~ ပြီးငိုကြွေးတယ်။ 捶胸大哭。 ② 抵, 撞: ကျွဲ ~ ခွဲသေသည်။ 被水牛撞死了。 ③ 风猛刮: လေ ~ လာသောအခါ 风猛刮时…… ④ 攻击: ကျွန်တော်မပြောခင်သူ ~ လာသည်။ 我还没张口他就进行攻击了。 ⑤ 盖(章): တံဆိပ် ~ သည်။ 盖章。 ⑥ 划, 打(叉): ကြက်ခြေ ~ သည်။ 划十字。 ⑦ 前后, 上下或左右 幌动: ယောက်ယက် ~ သည်။ 人进进出出来来往往。 / တောင်တင် ~ သည်။ 晃荡。 ⑧ 划(浆): တက် ~ သည်။